

# ငွေပြန်ရ ရန်အတွက် အခွန်ပြန် အမ်းငွေကို တင်ပါ

သင်သည် ဖက်ဒရယ်ဝင်ငွေခွန် ခရက်ဒစ်၊ ကလေးအခွန်ခရက်ဒစ်၊ သို့မဟုတ် ကလေးနှင့် မှီခိုသူစောင့်ရှောက်ရေးခရက်ဒစ်တို့ကို သင်တောင်းဆိုသည့်အချိန်၌ သင်သည် သင်၏အခွန်ပြန်အမ်းငွေတွင် ဒေါ်လာထောင်ပေါင်းများစွာအတွက် အရည်ချင်းပြည့်မီကောင်းပြည့်မီနိုင်ပါသည်။ သင်သည် ယခုနှစ်တွင် အခွန်ခရက်ဒစ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အခွန်ခရက်ဒစ်များအတွက် အရည်အချင်းပြည့်မီပါက၊ သင်သည် ယခင်ထက် ငွေပိုရနိုင်ပါသည်။

## သင်၏အခွန်ခရက်ဒစ်များကို ရယူနည်း-

**1 သင်အရည်အချင်းပည့်မီ၊ မမီ ကဖြည့်ပါ**  
 သင်မည်မျှရနိုင်မည်ကို [TaxOutreach.org/TaxCredits](http://TaxOutreach.org/TaxCredits) တွင်ရှာဖွေပါ။

**2 အခမဲ့အခွန်အကူအညီကိုရှာပါ**  
 ပုံမှန်အားဖြင့် သင်အခွန်မဆောင်လျှင်ပင် [GetYourRefund.org](http://GetYourRefund.org) သို့သွားပါ သို့မဟုတ် 800-906-9887, ကိုဖုန်းခေါ်ပါ။

**3 သင်၏အခွန်များကို တင်ပပြု**  
 ဧပြီလ 18 ရက်နေ့နောက်ဆုံးထား၍ သင်၏အခွန်ပြန်အမ်းငွေတင်ခြင်းဆိုင်ရာ အခမဲ့အကူအညီကို ရယူပါ။

## အခွန်ချိန်းချက်မှုသို့ ယူဆောင်လာရမည့်အရာ -

- ❑ မှန်ကန်နည်းလမ်းကျသော ဓာတ်ပုံ ID
- ❑ လူမှုဖူလုံရေးကတ်၊ လူမှုဖူလုံရေးနံပါတ်အတည်ပြုစာ၊ သို့မဟုတ် သင်၏အခွန်ပြန်အမ်းငွေပေါ်တွင်ရှိသူအားလုံးအတွက် ITIN
- ❑ W-2 သို့မဟုတ် 1099 ဖောင်များ
- ❑ ဖောင် 1095-A
- ❑ ကလေးစောင့်ရှောက်မှုငွေပေးချေမှုမှတ်တမ်းများ (ကလေးနှင့် မှီခိုသူစောင့်ရှောက်ရေးအခွန်ခရက်ဒစ်ကို တောင်းဆိုပါက)
- ❑ IRS ပေးစာ 6419၊ ကြိုတင်ကလေးအခွန်ခရက်ဒစ်ငွေပေးချေမှုများ အပါအဝင် မည်သည့် IRS အကြောင်းကြားစာများ



နောက်ထပ်အချက်အလက်များအတွက် [TaxOutreach.org/TaxCredits](http://TaxOutreach.org/TaxCredits) သို့သွားပါ သို့မဟုတ် IRS ကို 1-800-829-1040 ၌ ဖုန်းခေါ်ဆိုပါ။



# ကျွန်ုပ် အရည်အချင်း ပြည့်မီပါသလား။

ပထမဆုံးအကြိမ်အတွက်၊ ယခင်က ထက် လူအများအပြားသည် ဖက်ဒရယ်အခွန်ခရက်ဒစ်များအတွက် အရည်အချင်းပြည့်မီမည်ဖြစ်ပြီး အခွန်ဆောင်ချိန်တွင် ငွေပြန်ရနိုင်မည်ဖြစ်သည်။

**ရရှိထားသော ဝင်ငွေခွန်ခရက်ဒစ် (Earned Income Tax Credit (EITC))-** သင်သည် 2021 ခုနှစ်တွင် အလုပ်လုပ်ခဲ့လျှင်၊ အတိတ်ကာလတွင် အရည်အချင်းမပြည့်မီ ခဲ့လျှင်ပင် EITC အတွက် အရည်အချင်း ပြည့်မီနိုင်သည်။

**ကလေးအခွန်ခရက်ဒစ် (Child Tax Credit (CTC))-** အိမ်တွင် ကလေးရှိသော မိသားစု တိုင်းနီးပါးသည် 2021 ခုနှစ်တွင် CTC အတွက် အရည်အချင်းပြည့်မီကြသည်။ သင်သည် အငြိမ်းစားယူသူ၊ မသန်မစွမ်းဖြစ်သူ သို့မဟုတ် ယခင်ကအရည်အချင်းမပြည့်မီ ခဲ့လျှင်ပင် ဤခရက်ဒစ်ကို သင်ရနိုင်သည်။ သင်သည် 2021 ခုနှစ်တွင် CTC ကြိုတင် ငွေပေးချေမှုများကို ရရှိခဲ့လျှင်ပင် ခရက်ဒစ် အပြည့်ရရှိရန် အခွန်ပြန်အမ်းငွေကိုတင်ပါ။

**ကလေးနှင့်မှီခိုသူစောင့်ရှောက်ရေး ခရက်ဒစ် (Child & Dependent Care Credit (CDCTC))-** ကလေးနှင့် အရွယ်ရောက်ပြီး သူစောင့်ရှောက်မှုအတွက် ငွေပေးဆောင်သော သန်းပေါင်းများစွာသော မိသားစုများသည် CDCTC အတွက် အရည်အချင်း ပြည့်မီကြသည်။

**အများပြည်သူ အကျိုးခံစားခွင့်များ-** ဤအခွန်ခရက်ဒစ်များကို တောင်းဆိုခြင်းသည် SNAP (အစားအသောက်တံဆိပ်ခေါင်းများ)၊ SSI၊ Medicaid၊ ငွေသားအကူအညီ သို့မဟုတ် အများပြည်သူအိမ်ရာကဲ့သို့ သော ဖက်ဒရယ်အကျိုးခံစားခွင့်များအတွက် သင်၏အရည်အချင်းပြည့်မီမှုကို ပြောင်းလဲမည်မဟုတ်ပါ။ သင့်အခွန်ပြန်အမ်းငွေကို သိမ်းထားပါက၊ ပြန်အမ်းငွေကို လက်ခံရရှိပြီး ၁၂ လအတွင်း ဖက်ဒရယ်မှ ထောက်ပံ့သည့် အကျိုးခံစားခွင့် အစီအစဉ်အရင်းအမြစ်/ပိုင်ဆိုင်မှုကန့်သတ်မှုများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

## EITC, CTC နှင့် CDCTC အတွက် အရည်အချင်းပြည့်မီမှုကို ပိုင်းခြားခြင်း-

သင့်တွင် ကလေးမရှိပါက ယခင်သည် EITC အတွက် အရည်အချင်းပြည့်မီနိုင်သည် အကယ်၍-

### အသက်-

သင်သည် 19 နှစ်နှင့်အထက်ဖြစ်သည်။ သင်သည် 2021 ခုနှစ်တွင် 5 လထက်ပို၍ ကျောင်းသားဖြစ်ခဲ့ပြီး အသက် 19 - 23 ဖြစ်ပါက ထိုခရက်ဒစ်ကို တောင်းဆို၍မရပါ။

### 2021 ခုနှစ် ဝင်ငွေ-

သင်သည် \$21,430 ထက်နည်းသောဝင်ငွေ (လက်ထပ်ပါက \$27,380)ရှိပါက၊ သင်သည် EITC ကို \$1,502 အထိရရှိနိုင်သည်။

သင်သည် အမေရိကန် နိုင်ငံသားမဟုတ်ပါက အခွန်ခရက်ဒစ်သုံးခုထဲမှ မည်သည့်တစ်ခုမဆိုအတွက် သင်သည်အရည်အချင်းပြည့်မီနိုင်သည် အကယ်၍-

- ▶ **EITC-** သင်၊ သင်၏အိမ်ထောင်ဖက် နှင့် သင်တောင်းဆိုသည့် မည်သည့်ကလေးမဆို မှန်ကန်သည့် လူမှုဖူလုံရေးနံပါတ် (SSN) တစ်ခုရှိသည်။
- ▶ **CTC-** သင့်တွင် SSN မရှိလျှင်ပင် သင်တောင်းဆိုသည့် မည်သည့်ကလေးမဆို SSN တစ်ခုရှိသည်။
- ▶ **CDCTC-** သင့်တွင် SSN မရှိလျှင်ပင် သင်တောင်းဆိုသည့် မည်သည့်ကလေးမဆို SSN တစ်ခုရှိသည်။

**သင့်တွင်ကလေးရှိပါက** သင်သည် အခွန်ခရက်ဒစ်သုံးခုထဲမှမည်သည့်တစ်ခုအတွက်မဆို အရည်အချင်းပြည့်မီနိုင်သည် အကယ်၍-

### နေထိုင်ခွင့်-

သင်၏ကလေးများသည် 2021 ခုနှစ်၏ ထက်ဝက်ကျော်ကြာအောင် သင်နှင့်အတူနေထိုင်ခဲ့သည်။

### အသက် - ကလေးဖြစ်ရမည်-

- ▶ **EITC-** အသက် 18 နှစ် သို့မဟုတ် ဒီဇင်ဘာလ 31 ရက် 2021 ခုနှစ်တွင် 18 နှစ်အောက်ဖြစ်ရမည် (အချိန်ပြည့်ကျောင်းသားများသည် အသက် 24 နှစ်အောက်ဖြစ်နိုင်ပြီး တစ်သက်လုံးနှင့် လုံးဝမသန်စွမ်းသောကလေးများသည် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။)
- ▶ **CTC-** ဒီဇင်ဘာလ 31 ရက်၊ 2021 ခုနှစ်တွင် အသက် 17 နှစ် သို့မဟုတ် 17 နှစ်အောက်ဖြစ်ရမည်။
- ▶ **CDCTC-** ဒီဇင်ဘာလ 31 ရက်၊ 2021 ခုနှစ်တွင် အသက် 13 နှစ် သို့မဟုတ် 13 နှစ်အောက်ဖြစ်ရမည် သို့မဟုတ် ၎င်းတို့ကိုယ်တိုင်သည် ၎င်းတို့အားပြန်စောင့်ရှောက်နိုင်သည့် မှီခိုသူတစ်ယောက်ဖြစ်ရမည်။

### 2021 ခုနှစ်အတွက် ဝင်ငွေ-

- ▶ **ဖက်ဒရယ် CTC အတွက်၊** အနိမ့်ဆုံးဝင်ငွေလိုအပ်ချက်မရှိပါ ဤခရက်ဒစ်ကိုရရှိရန်အတွက် ၎င်းသည် အသက် 5 နှစ်နှင့်အောက်ကလေးများအတွက် \$3,600 အထိတန်ဖိုးရှိပြီး အသက် 6 - 17 နှစ်ကလေးများအတွက် \$3,000 အထိတန်ဖိုးရှိသည်။
- ▶ **ဖက်ဒရယ် EITC အတွက်၊** သင်၏ ဝင်ငွေများသည် အောက်ပါကန့်သတ်ချက်များထက် နိမ့်ရမည်ဖြစ်သည်-

ကလေးအရေအတွက်	အောက်ပါထက်နည်း သည့်ဝင်ငွေရှိသော တစ်ယောက်တည်း အလုပ်လုပ်သူများ-	အောက်ပါထက်နည်းသည့်ဝင်ငွေရှိသော အိမ်ထောင်ရှင်အလုပ်လုပ်သူများ-	EITC အထိ-
ကလေး 1 ယောက်	\$42,158	\$48,108	\$3,618
ကလေး 2 ယောက်	\$47,915	\$53,865	\$5,980
ကလေး 3 ယောက် သို့မဟုတ် အထက်	\$51,464	\$57,414	\$6,728

- ▶ **ဖက်ဒရယ် CDCTC အတွက်၊** သင်ပြန်ရနိုင်သည့် ငွေပမာဏသည် ပြုစောင့်ရှောက်ထားသည့် ကလေးအရေအတွက်၊ သင့်မိသားစု၏ဝင်ငွေ နှင့် စောင့်ရှောက်မှုအပေါ်တွင် အသုံးပြုခဲ့သည့် ပမာဏအပေါ်တွင် မူတည်ပါသည်။

ကလေးအရေအတွက်	2021 ခုနှစ်တွင် စောင့်ရှောက်မှု ကုန်ကျစရိတ်ပမာဏ	ဝင်ငွေ	အများဆုံးခရက်ဒစ်
ကလေး 1 ယောက်	\$8,000 အထိ	\$0-\$125,000	\$4,000
		\$125,000-\$183,000	ကွဲပြားသည်
		\$183,000-\$400,000	\$1,600
ကလေး 2 ယောက်	\$16,000 အထိ	\$0-\$125,000	\$8,000
		\$125,000-\$183,000	ကွဲပြားသည်
		\$183,000-\$400,000	\$3,200